

# SPOA အိမ်ရာရှင်းပြချက် လမ်းညွှန်

## ထောက်ပံ့ (လိုင်စင်မပါ) အိမ်ရာ-

ထောက်ပံ့ထားသော/ထောက်ပံ့ပေးသော အိမ်ရာအစီအစဉ်များ (SHP) – ဤအစီအစဉ်များသည် အသုံးပြုသူများကိုယ်တိုင် ရွေးချယ်သော၊ ငှားရမ်းသော နေရာအနှံ့အပြားတွင်ရှိသည့် အိမ်ခန်းများအတွက် လုပ်ဆောင်သည်။ SHP အစီအစဉ်များသည် ငှားခအကူအညီနှင့် ထောက်ပံ့ပေးသော ဝန်ဆောင်မှုများ ပေးအပ်သည်။ အသုံးပြုသူများအနေနှင့် ပိုမိုအမှီအခိုကင်းစွာ နေထိုင်ရန်နှင့် ကိုယ်တိုင်ဆောင်ရွက်နိုင်စွမ်း တိုးမြှင့်စေရန်အတွက် လိုအပ်သော အရည်အချင်းများ ရယူရာတွင် (သို့) မွမ်းမံရာတွင် ကူညီရန်ရေးဆွဲထားသည့် ဝန်ဆောင်မှုများကို ဝန်ထမ်းများက ပံ့ပိုးသည်။ ဝန်ထမ်းများသည် ယေဘုယျအားဖြင့် အသုံးပြုသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များပေါ် မူတည်ပြီး တစ်လလျှင် နှစ်ကြိမ်နှင့်အထက် ၎င်းတို့အား တွေ့ဆုံသည်။ အသုံးပြုသူများအနေနှင့် ပိုမိုအမှီအခိုကင်းစွာ နေထိုင်နိုင်ရန် ဦးတည်သည့် တစ်ဦးချင်းရည်မှန်းချက်များ ချမှတ်ရန် မျှော်မှန်းထားပါသည်။ ပုံမှန်နေထိုင်ကာလမှာ 3-4 နှစ် ဖြစ်သည်။ ညွှန်ဆိုမှုများကို ဗဟိုအိမ်ရာချထားမှု စနစ်နှင့် Erie County အိမ်ရာပူးတွဲစဉ်သူတို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်သည်။ OMH ထောက်ပံ့ထားသည့် SHP များသည် စိတ်မကျန်းမာမှုကြောင့် နေထိုင်ဆောင်ရွက်မှုတွင် သိသာသည့်ချွတ်ယွင်းမှုရှိကြောင်း အတည်ပြုရန် သတ်မှတ်ထားသည်။

လိုအပ်သောစာရွက်စာတမ်း

- သဘောတူခွင့်ပြုချက်
- သမားတော်ခွင့်ပြုချက်/ ရောဂါစစ်တမ်း

Medicaid ပြန်ရေးဆွဲသည့် အိပ်စရာပေး (MRT) အိမ်ရာ- SHP က အိပ်စရာပေးသော်လည်း ဆေးရုံ (သို့) Medicaid အမြင့်ပိုင်းအသုံးပြုသူမှ ပြောင်းလာသူဖြစ်ရမည်

အရေးကြီးအချိန်တွင် ကြားဝင်ပေးသည့် (CTI) အိမ်ရာ- လိုင်စင်ပေးမထားသည့်အပြင် အမြန်အိမ်ရာပြန်ချထားခြင်းနှင့် ဆင်တူသည်။ လုံခြုံရေးအပ်နှံငွေနှင့် ပထမလ၏ငှားရမ်းခကဲ့သို့ ကနဦးရန်ပုံငွေသာ။ အမှန်တကယ် ထောက်ပံ့ကြေးမဟုတ်ပါ။

HUD ထောက်ပံ့ထားမှု- SHP များသည်လည်း လျှောက်ထားချိန်တွင် အိမ်ရာမရှိကြောင်း အတည်ပြုချက် လိုအပ်သည်။ အေဂျင်စီသတ်မှတ်မှုအတွက် Erie County အိမ်ရာပူးတွဲစီစဉ်သူတွင် တာဝန်ရှိသည်။ SHP ဝန်ဆောင်မှုပေးသူများတွင် Transitional Services, Inc.၊ Living Opportunities of DePaul၊ Lake Shore Behavioral Health၊ Spectrum Human Services၊ Restoration Society နှင့် WNY Veteran's Housing Coalition တို့ ပါဝင်သည်။

လိုအပ်သောစာရွက်စာတမ်း

- သဘောတူခွင့်ပြုချက်
- HMIS အတွင်း ဖြည့်ထားသည့် VI-SPDAT ဖောင်

### လိုင်စင်ရပံ့ပိုးထားသော အိမ်ရာ

လိုအပ်သောစာရွက်စာတမ်း

- သဘောတူခွင့်ပြုချက်
- သမားတော်ခွင့်ပြုချက်/ ရောဂါစစ်တမ်း
- ကလိုင်းယင့်တွင် Medicaid/ SSI ရှိသလား။

ကြီးကြပ်ခံ ကွန်မြူနတီနေထိုင်စရာများ - SCR များသည် စုစည်းထားသော ပြုစုစောင့်ရှောက်ရေး ဌာနများ (အသင်းအဖွဲ့အိမ်များ) ဖြစ်ကြပြီး အသက် 18 နှင့်အထက် နေထိုင်သူ 8 မှ 24 ယောက်ကို ထားရှိသည်။ နေထိုင်သူများ၏ ရည်မှန်းချက်မှာ ကန့်သတ်မှုပိုနည်းသော နေထိုင်မှုပတ်ဝန်းကျင်သို့ 24 လအတွင်း ရွှေ့ရန်ဖြစ်သည့်အတွက် ဤပရိုဂရမ်များကို သဘောသဘာဝအရ ကူးပြောင်းရေးနှင့် ပြန်လည်ထူထောင်ရေးဟု မှတ်ယူသည်။ အိမ်ခန်းများကို မျှသုံးလေ့ရှိသော်လည်း

အချို့ပရိုဂရမ်များတွင် တစ်ဦးတည်းအိပ်ခန်းများ ရှိသည်။ နေထိုင်သူများသည် အိမ်ထိန်းသိမ်းစရိတ်တွင် ဝင်ရောက်ဆောင်ရွက်ကြပြီး အစားအသောက်စီစဉ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ အပန်းဖြေရန် လုပ်ဆောင်စရာများ ပံ့ပိုးပေးထားသည်။ အချို့အသင်းအဖွဲ့အိမ်များတွင် နေထိုင်သူများ ရှင်သန်နေထိုင်ရေး စွမ်းရည်များ စမ်းသပ်ရန်အတွက် ပူးတွဲ လေ့ကျင့်ရေးအိပ်ခန်း (TSI) ပါဝင်သည်။ ဝန်ထမ်းများက နေရာတွင် 24/7 ရှိသည်။ Buffalo Federation of Neighborhood Centers၊ DePaul Community Services နှင့် Southern Tier Environments for Living၊ Transitional Services, Inc., တို့က SCR ဝန်ဆောင်မှုများကို ပံ့ပိုးသည်။

ကြီးကြပ်ခံ သက်ကြီးပိုင်း ကွန်မြူနတီနေထိုင်စရာများ - SSCR သည် ကြီးကြပ်ခံ ကွန်မြူနတီနေထိုင်သူများ နည်းတူ လည်ပတ်ဆောင်ရွက်သော်လည်း အသက် 55 နှစ်နှင့်အထက် အသုံးပြုသူများအတွက် ဖြစ်သည်။ နေထိုင်သူများအနေနှင့် မှီခိုမှုကင်းသော နေထိုင်မှုရည်မှန်းချက်များ ဖော်ပြရန် အားပေးသော်လည်း အိပ်ခန်းသို့ ပြောင်းရွှေ့ရန် သိပ်အသားမပေးပါ။ SSCR ကို Greenwood Residences (တစ်ဦးတည်းအိပ်ခန်းအားလုံး)၊ Southern Tier Living Environments နှင့် Transitional Services, Inc တို့က ပံ့ပိုးသည်။

ကုသမှု/ကြီးကြပ်ခံ အိမ်ခန်းများ - TSA သည် ကွန်မြူနတီတွင် မျှသုံးအိပ်ခန်း တစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်းပါ အိမ်ခန်းများဖြင့် ကူးပြောင်းအိမ်ရာ ပံ့ပိုးသည်။ အိမ်ခန်းများသည် ဝန်ထမ်းများက နေရာတွင် 24/7 ရှိသည့် တစ်နေရာတည်းတွင် ဖြစ်စေ၊ ဝန်ထမ်းများက တစ်ပတ်လျှင် 3 မှ 7 ရက် လာရောက်ကြည့်ရှုပြီး 24/7 အရေးပေါ်ခေါ်ဆိုနိုင်သည့် ပြန်ကြွနေရာအိမ်ခန်းများတွင်ဖြစ်စေ တည်ရှိသည်။ နေထိုင်သူများ အမှီအခိုကင်းစွာ နေထိုင်ရန်အတွက် လိုအပ်သော အရည်အချင်းများ ရယူရာတွင် (သို့) မွမ်းမံရာတွင် ကူညီရန်ရေးဆွဲထားသည့် ဝန်ဆောင်မှုများကို ဝန်ထမ်းများက ပံ့ပိုးသည်။ အချို့ပရိုဂရမ်များတွင် စားသောက်ကုန်များနှင့် အဝတ်အစားအတွက် ငွေထောက်ပံ့ပေးသည်။ နေထိုင်သူများအနေနှင့် ပိုမိုအမှီခိုကင်းစွာ နေထိုင်နိုင်ရန် ဦးတည်သည့် တစ်ဦးချင်းရည်မှန်းချက်များ ချမှတ်ရန် မျှော်မှန်းထားပါသည်။ ပုံမှန်နေထိုင်ကာလမှာ 18 မှ 24 လ ဖြစ်သည်။ TSA အိမ်ရာဝန်ဆောင်မှုများကို Buffalo Federation of Neighborhood Centers၊ DePaul Community Services နှင့် Transitional Services, Inc တို့က ပံ့ပိုးသည်။

MICA အိမ်ရာ - MICA -အသင်းအဖွဲ့အိမ်နှင့် ကုသမှုအိမ်ခန်း ပရိုဂရမ်များတွင် စွဲလမ်းမှုပြဿနာအပြင် စိတ်ပိုင်ဆိုင်ရာ မသန်စွမ်းမှုရှိကြောင်း ရောဂါသတ်မှတ်ထားသည့် အသုံးပြုသူများအတွက် အထူးပြုဝန်ထမ်းနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်သည်။ MICA အသင်းအဖွဲ့အိမ်များကို Transitional Services, Inc က လုပ်ငန်းဆောင်ရွက်ပြီး MICA အတွက် 10 ကုတင်ပါ ကြီးကြပ်ခံ အိမ်ခန်းအစီအစဉ် လုပ်ကိုင်သည်။ တစ်ဦးတည်းအိမ်ခန်းများ ရနိုင်သည်။

လူငယ်အိမ်ရာ - YAH သည် အသင်းအဖွဲ့အိမ်ဖြစ်ပြီး နေထိုင်ကုသမှုဆေးရုံ (သို့) ဆယ်ကျော်သက်များအတွက် စုပေါင်းနေထိုင်မှုပတ်ဝန်းကျင်မှ ကူးပြောင်းလာသော အသက် 18 မှ 21 နှစ်အရွယ် ပုဂ္ဂိုလ်များအတွက် အထူးပြုဝန်ဆောင်မှုများ ပံ့ပိုးသည်။ ဝန်ဆောင်မှုများသည် အခြားအသင်းအဖွဲ့ ဆက်တင်များနှင့် အလားတူဖြစ်သည်။ ပရိုဂရမ်၏ အသုံးပြုနိုင်သည့် အိမ်ရာအစိတ်အပိုင်းတွင် ပါဝင်နေသူများအတွက် ပိုမိုဂရုတစိုက်စောင့်ရှောက်သည့် ဝန်ဆောင်မှုများ ပံ့ပိုးရန် ဝန်ထမ်းအင်အားရှိသည်။ YAH ဝန်ဆောင်မှုများကို Transitional Services, Inc က ပေးအပ်သည်။

တစ်ဦးခန်းနေထိုင်မှု - SRO ပေးအပ်သော အိမ်ရာသည် ဝန်ဆောင်မှုအပြည့်အစုံ ဆက်တင်ဖြင့် အမြဲနေထိုင်စရာ ကမ်းလှမ်းရန် သီးသန့်ရေးဆွဲထားသည်။ ဤပရိုဂရမ်များသည် အမှီအခိုကင်းစွာ အမြဲနေထိုင်နိုင်သူများအတွက် အိမ်ရာနှင့် ဝန်ဆောင်မှုများပေးရန် ရည်ရွယ်သည်။ လူမှုရေးဝန်ဆောင်မှု အဖွဲ့က နေရာပေါ်တွင် ဝန်ဆောင်မှုများပေးအပ်ပြီး ဖြစ်စဉ်စီမံခန့်ခွဲမှု၊ ပြန်လှန်တုံ့ပြန်သော အဖွဲ့များ၊ ဆေးဝါးစီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အသက်မွေးမှုဆိုင်ရာ ချိတ်ဆက်မှုများ ပါဝင်သည်။ SRO အိမ်ရာကို DePaul Community Services က ပေးအပ်သည်။